



လမ်းပြကြယ်ပါတီ

မူဝါဒ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း၊

ပါတီစည်းမျဉ်း၊ စည်းကမ်းနှင့်

ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ

- ၁။ မူဝါဒသဘောထားနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ
- ၂။ ရည်ရွယ်ချက်
- ၃။ နိုင်ငံရေးအမြင်သဘောထား
- ၄။ စည်းရုံးရေးအမြင်သဘောထား
- ၅။ ပြည်ထောင်စုတိုင်းရင်းသားများအပေါ် ထားရှိသောသဘောထား
- ၆။ လူမှုရေးအမြင် သဘောထား
- ၇။ စီးပွားရေးအမြင် သဘောထား
- ၈။ ပညာရေးသဘောထား
- ၉။ ကျန်းမာရေး သဘောထား
- ၁၀။ လယ်သမားအရေးသဘောထား
- ၁၁။ နိုင်ငံသားဖြစ်ခွင့်

လမ်းပြကြယ်ပါတီ

မူဝါဒသဘောထားနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ

၁။ နိုင်ငံရေးဆိုသည်မှာ ကျယ်ဝန်းနက်နဲသော ကိစ္စတစ်ရပ်ဖြစ်ပေသည်။ အသိရ ခက်သော သဘောလည်းရှိသည်။ ရှုပ်ထွေးပွေလီသော သဘောလည်း ရှိသည်။ ဤသို့ဆိုခြင်းကြောင့် နိုင်ငံရေးကိုမသိနိုင်တော့ပြီ နားမလည်နိုင် တော့မည်ဟူ၍ မှတ်ယူရမည်မဟုတ်ချေ။ ခက်ခဲ နက်နဲသော သဘောကိုဖော်ပြခြင်း ဖြစ်ပြီး ယင်းသို့ ခက်ခဲနက်နဲသော နိုင်ငံရေး သဘောမှန်က မိမိတို့ပါတီမှတစ်ဆင့် ပြည်သူ့လူထု တစ်ရပ်လုံး ရာနှုန်းပြည့်နားလည်လာသည်အထိ အသိပညာ အတတ်ပညာများ နားလည်အောင်ကြိုးစားအားထုတ်၍လေ့လာရမည်သာဖြစ်ပေသည်။ လေ့လာ လေ့လာခြင်းဖြင့် ခက်ခဲ နက်နဲသောနိုင်ငံရေး သဘောသဘာဝအဓိပ္ပါယ် အစစ်အမှန်ကို မှန်ကန်စွာနားလည်ပြီးနိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးကို အဓိပ္ပါယ်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ကျဉ်းနိုင် မည်ဖြစ်ပေသည်။

ဤသို့ဖြင့် လူတို့သည် မိမိတို့၏ စားဝတ်နေရေး၊ လူမှုရေးကိစ္စရပ်များကို ဖြေရှင်းရန်၊ စီမံရန် ၊ ကွပ်ကဲရန်၊ အုပ်ချုပ်ရန်၊ ထိန်းကျောင်းရန် ပို၍ကောင်းသောနည်းလမ်းများကို စမ်းသပ် ရှာဖွေ ခဲ့ကြ သည်။ နိုင်ငံရေးအတွေးအခေါ်များ၊ အယူအဆများ၊ သဘောတရားများ၊ အဖွဲ့အစည်း များ ဖြစ်ပေါ် လာသောကြောင့် ယုံကြည်သည့်အပေါ် အခြေတည်ထားသည့် လူမှုရေးကို အခြေပြု၍ လွတ်လပ်ခွင့် ရစေရန် ဖော်ဆောင်မည့် သဘောအယူ ရှိသည့် ဝါဒဖြစ်သည်။

၂။ ရည်ရွယ်ချက်

ပြည်သူ့လူထုတစ်ရပ်လုံး၏ ယုံကြည်အားကိုးမှုကို ရရှိသော အစိုးရ တစ်ရပ် ဖြစ်အောင် စစ်မှန်သော ရွေးကောက်ပွဲဖြင့် အစိုးရတစ်ရပ်ဖြစ်အောင် ကျိုးစားရမည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ အစိုးရသည် ပြသူများ၏ စားဝတ်နေရေး ချောင်လည် စေရန် ပညာရေးစနစ်များ မြင့်မားတိုးတက်စေရန်နှင့် နိုင်ငံတော်စီးပွားရေး ဘက်စုံဖွံ့ဖြိုး တိုးတက် လာစေရန်ကြိုးပမ်းသွားရမည်။ ယင်းသို့ကြိုးပမ်းရာတွင် ပြည်သူ များ၏ စွမ်းအား အပြည့် အဝပါလာစေရန်နှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို နှစ်ဖက်အကျိုး တူမျှတစွာ ပါဝင်လာ စေရန်ကိုပါ ဆောင်ရွက်ကြိုးပမ်းသွားမည်။ ဤသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ခွင့်တူ ညီမျှ ဘဝဖြစ်ရေး ကြိုးပမ်းသွားမည်။

ခွင့်တူညီမျှသောဤစီးပွားရေးမြေညီကွင်းတွင် တိုင်းရင်းသားပြည်သူတိုင်း ဥပဒေနှင့် အညီဝင်ရောက်လုပ်ကိုင်ခွင့်ရှိစေရမည်။ နိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတ ပစ္စည်းများကို ဖော်ထုတ်၍ ပြည်သူများလုံလောက်စွာ သုံးစွဲခံစားနိုင်စေရမည်။ စိုက်ပျိုးရေးကဏ္ဍတွင် သာမက စက်မှုကုန်ထုတ်လုပ်ငန်းနှင့် တိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို ပြည်သူများမှအား ဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းကြိုးပမ်းသွားမည်။

၃။ နိုင်ငံရေးအမြင်သဘောထား

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကောင်းစားရေးနှင့် တိုင်းရင်းသားလူမျိုးများ သာယာဝပြောရေးကို မျှော်မှန်းဆောင်ရွက်ရန် ယုံကြည်သည်။ လက်တွေ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကောင်းစားရေးဝါဒ၏ အဓိကဆိုရင်း သဘောကို အကျဉ်းချုံး၍ ဖော်ပြရလျှင် လူတစ်ဦး၏ဘဝကို လူမှုရေးပတ်ဝန်းကျင်က ပေးပါသည်။ ထို့ကြောင့်လည်း တိုင်းရင်းသားပြည်သူ့လူထုတစ်ရပ်လုံးနှင့် ပေါင်းသင်း ဆက်ဆံရန် လိုအပ်ခြင်း ပင်ဖြစ်ပေသည်။ တိုင်းရင်းသားပြည်သူ့လူထုတစ်ရပ်လုံးနှင့် ပေါင်းသင်းဆက်ဆံရေး ပြေလည် ချောမွေ့စေရန် တရားဥပဒေများ ချမှန်ပြဋ္ဌာန်းကာ လူတစ်ဦး၏လွတ်လပ်မှုကိုကန့်သတ်ရန် လိုအပ်ပေသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ် လုံးအတွက်အများဆုံးသောပျော်ရွှင်ချမ်းမြေ့မှု ရရှိစေရန်ကျင့်သုံးရမည့်ကျင့်စဉ် များ သည် ဒီမိုကရေစီကျင့်စဉ်သာဖြစ်သည်။ ခေတ်ကာလ အလိုက်ထွန်းကားခဲ့သည့်လူ့အဖွဲ့အစည်း များ၏ နိုင်ငံရေး အတွေးအခေါ်များ၊ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်မှုများ၊ နိုင်ငံရေး သီအိုရီများကို လေ့လာသိရှိခြင်းဖြင့် မျက်မှောက် နိုင်ငံရေး ပြဿနာများ၊ မိမိနိုင်ငံနှင့်ပတ် သက်သောနိုင်ငံရေး ပဿနာများကို ဖြေရှင်းရာတွင် သင်ခန်းစာများရယူပြီး မှန်ကန် ကောင်းမွန်သော ဆုံးဖြတ်မှု၊ လုပ်ဆောင်မှု နှင့် အကြံအစည် များရရှိရန် လိုအပ်ပေသည်။

ယနေ့လက်ဝဲ/လက်ျာနိုင်ငံရေးစနစ်ကို အစဉ်အလာအရ ကျင့်သုံးနေကြသော ကျွန်ုပ်တို့ နိုင်ငံတွင် အထူးသဖြင့် ကွန်မြူနစ်စနစ်ကို မသိစိတ်ဖြင့် ဆန့်ကျင်နေကြသည်။ ခေတ်အဆက် ဆက်ဆောင်ရွက်လာသော အစိုးရများကြောင့် ကွန်မြူနစ်/ဆိုရှယ်လစ်ဝါဒအား အများစုက မုန်းတီး ဆန့်ကျင်နေကြသည်။ လက်ဝဲ / လက်ျာနိုင်ငံရေး အောက်ရှိ မည်သည့် ဝါဒကိုမဆို မိတ်ဆွေ သဖွယ် လက်တွဲဆက်ဆံမည်ဟု ခံယူသည်။

(လမ်းပြကြယ်ပါတီသည် ပါတီ၏မူဝါဒ နှင့်ခံယူချက်မှာ နိုင်ငံရေးသိပ္ပံသဘောအရ ပြည့်သူနှင့်ထိုက်တန်သော အစိုးရကိုသာ ရှိမည်) ဆိုသော နိုင်ငံရေးအဆိုအမိန့်ကို လက်ခံ ယုံကြည်သောကြောင့် ပြည်သူလူထု၏ ဘဝနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို တွေးခေါ်မျှော် မြင်နိုင်စွမ်း မြင့်မားရေးကို ဦးစားပေးဆောင်ရွက်မည်။

(လမ်းပြကြယ်ပါတီသည် ပါတီ၏မူဝါဒနှင့် ခံယူချက်မှာ နိုင်ငံရေးသိပ္ပံသဘောအရ ပြည်သူနှင့် ထိုက်တန်သော အစိုးရကိုသာရရှိမည်)ဆိုသော နိုင်ငံရေးအဆိုအမိန့်ကို လက်ခံ ယုံကြည်သောကြောင့်ပြည်သူလူထု၏ဘဝနှင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုတွေးခေါ်မျှော်မြင်နိုင် စွမ်းမြင့်မားရေးကို ဦးစားပေးဆောင်ရွက်မည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေအရ (ခြင်္သေ့ဆီနှင့်တူသော ဒီမိုကရေစီကို) လိုချင်သည့်ပြည်သူလူထုက ရွှေခွက်နှင့်ခပ်ရမည့်အစား အုန်းမှုတ်ခွက်နှင့် ခပ်နေကြသောကြောင့် ပြည်သူအများစုအသုံးပြုနေသော မျက်ကန်းမျိုးချစ် အုန်းမှုတ်ခွက် ဝါဒကို ဖြုတ်ပြီး ရွှေခွက်ဖြင့်ခပ်နိုင်အောင် ကြိုးစားလျှင် ဒီမိုကရေစီရရှိအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

၄။ **စည်းရုံးရေးအမြင်သဘောထား**

တိုင်းရင်းသား လူမျိုးစုအားလုံး၏ လူ့အဖွဲ့အစည်းတစ်ရပ်တို့တွင် ယေဘုယျအား ဖြင့်စိတ် ပိုင်း ရပ်ပိုင်းဆိုင်ရာခံယူချက် တူညီစွာ ယုံကြည်လက်ခံလာအောင်ဆောင်ရွက်ရာ၌ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ယဉ်ကျေးမှုမလေ့ထုံးစံ၊ ပညာရေး၊ လူမှုရေး၊ ဘာသာ စကားနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး၏ ကိုးကွယ်သည့် ဘာသာများအား ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရမည်။

၅။ **ပြည်ထောင်စုတိုင်းရင်းသားများအပေါ်ထားရှိသော သဘောထားအမြင်**

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တစ်မြေတည်းပေါက် သွေးသားရင်း များ ဖြစ်ကြသည်ကို မငြင်းနိုင်ပေ။ နေထိုင်ရာဒေသကိုလိုက်၍ တစ်ဦးနှင့်တစ်ဦးအနေခြား သော်လည်း တိုင်းရင်းနွယ်ဖွားလူမျိုးများအားလုံးနှင့် နိုင်ငံသားများအပါအဝင် ၎င်းတို့၏

လူမှုဘဝအဆင့်အတန်း မြင့်တင်ကောင်းစားရေးကို ရည်ရွယ်၍ စိတ်ဓါတ်ရေရှည်မြင့်မား တိုးတက်ရေးကို အမျိုးသားရေးပန်းတိုင်ဖြင့် စွဲမြဲစွာ သမိုင်းတစ်လျှောက်တွင် သွေးကပြော သောစကားကို တန်ဖိုးထားကာ အရေးလျှင် သွေးစည်းညီညွတ်ခဲ့ကြမည်ဟု ခံယူသွားမည် ဖြစ်ပါသည်။

၆။ **လူမှုရေးအမြင်သဘောထား**

လူမှုရေးအမြင်ဆိုသည်မှာ အဖွဲ့စည်းတစ်ရပ်တွင်ဖြစ်စေ လူ့သမိုင်းဖြစ်ရပ်တွင် ဖြစ်စေ လူသားတို့၏ စွမ်းပကားဖြင့် ဖော်ဆောင်ခဲ့ကြသော ကိုးကွယ်သည့် ဘာသာတရား၊ စာပေစကား၊ သုခုမအနုပညာလက်ရာများ၊ ဓလေ့ထုံးတမ်းများ လေ့လာသုံးသပ်၍ တိုင်းရင်း နွယ်ဖွား လူမျိုးစုတစ်ခုခြင်း၏ တိုးတက်လာသောခေတ်နှင့်အညီ လူမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမျိုးစုမပျောက် ရေးကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်ရည်ရွယ်ပါသည်။

၇။ **စီးပွားရေးအမြင်သဘောထား**

နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် (နိုင်ငံ၏စီးပွားရေး ခိုင်မာတောင့် တင်းမှု) က အဓိကကျသည်ဟု ယုံကြည်လက်ခံထားသည် ။ နိုင်ငံခြားချေးငွေကို အားကိုး ရသော စီးပွားရေး စနစ်ကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်မည်။

နိုင်ငံခြားချေးငွေကိုအားကိုး၍ စီးပွားရေးလုပ်ကိုင်ခြင်းသည် နိုင်ငံသားတစ်ဦးချင်း တွင် ချေးငွေဆပ်ရန်တာဝန်ရှိသောကြောင့် နိုင်ငံကိုအုပ်ချုပ်သော အစိုးရသည် နိုင်ငံခြား ချေးငွေ များဖြင့် စီးပွားရေးလုပ်ခြင်းသည် ပြည်သူ့လူထုအား အကြွေးဆပ်ရန်တာဝန်ကို ဝန်ထုတ် ဝန်ပိုး ဖြစ်စေအောင် ဆောင်ရွက်သည့်သဘောဖြစ်နေသောကြောင့် နိုင်ငံခြားငွေ အားအထူး သတိထား ၍ လုပ်အပ်သည်ထက် ပိုမိုချေးယူရန် မသင့်သည့်အကြောင်း သဘောထားခံယူသည်။

နိုင်ငံတော် ရ/သုံး ဘတ်ဂျက် ငွေစာရင်းဇယားတွင် အစိုးရနှင့်ဝန်ကြီးဌာနအလိုက် လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ်၏ အသုံးစရိတ်များကို လေ့လာသုံးသပ်၍ လျှော့ချခွင့် ရရန် စီးပွားရေးအမြင်အားဖြင့် သဘောထားခံယူသည်။ ပို့ကုန်စနစ်ဖြင့် စီးပွားရေး ဆောင်ရွက် မည်ဟု သဘောထားခံယူသည်။

၈။ **ပညာရေးသဘောထား**

နိုင်ငံတကာအဆင့်မီပညာရေးစနစ်ဖြစ်ပေါ်ရေးအတွက် အမျိုးသားပညာရေး ဥပဒေကို စဉ်ဆက်မပြတ် အကဲခတ်မွမ်းမံနေရမည်။ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု သဘောထားခံယူပါသည်။

၉။ ကျန်းမာရေးသဘောထား

ပြည်ထောင်စုနွယ်ဖွား တိုင်းရင်းသားများနှင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး ဆောင်ရွက်ရာတွင် ပြည်ပအကူညီများရယူ၍ ကျေးလက်နေပြည်သူများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို အစိုးရ ၊ ပုဂ္ဂလိက တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆေးပေးခန်းနှင့် ဒေသန္တရဆိုင်ရာ ကျေးလက်ဆေးပေးခန်းများကို ဖွင့်လှစ်သွားရန် ရည်ရွယ် ပါသည်။

၁၀။ တောင်သူလယ်သမားအရေး

လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောမျိုးစေ့၊ ယန္တရား၊ မြေဩဇာ၊ စိုက်ပျိုးရေးအတွက် လုံလောက်သော စိုက်ပျိုးစရိတ်ချေးငွေရရှိရန် ဆောင်ရွက် မည်။

၁၁။ နိုင်ငံသားအခွင့်အရေး

နိုင်ငံသားဖြစ်ခွင့်ရပြီးသူများ နိုင်ငံသားအခွင့်အရေးတန်းတူ အပြည့်အဝ ရရှိစေရန် ဆောင်ရွက်မည်။

အခန်း(၁)

၁။ ပါတီအမည်၏ အဓိပ္ပါယ်ဖော်ပြချက်

ပါတီ၏ အမည်သည် (လမ်းပြကြယ်ပါတီ) ၊ အင်္ဂလိပ် ဘာသာစကား အားဖြင့် - (Guiding Star Party)ဟုခေါ်တွင်စေရမည်။အင်္ဂလိပ်ဘာသာစကား အတိုကောက်မှာ(G.S.P)ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးရာပါလူသားအခွင့်အရေးများ အပြည့်အဝ ရရှိစေရန် လမ်းပြကြယ်ပါတီ အား ဖွဲ့စည်းခြင်းဖြစ်သည်။

၂။ အလံနှင့်တံဆိပ်

(က) အလံသည် အနီရောင်နှင့်အပြာရောင်ကို နောက်ခံထား၍ အလယ်တွင် အဖြူရောင် ကြယ်ပွင့် တစ်ပွင့်ရှိပြီး ကြယ်အကြီးဘေးပါတ်လည်တွင် အရွယ်တူကြယ်ဖြူ(၁၄)လုံးဝန်းရံထားရှိမှုကို အသိအမှတ်ပြုထားသည်။

(၁) ကြယ်ပွင့်အကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဒီမိုကရေစီ စနစ် ထွန်းကားရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် လမ်းပြကြယ်ဖြစ်သည်။

(၂) အရွယ်တူကြယ်ဖြူ(၁၄)လုံးသည်ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုအားရည်ညွှန်း သည်။

(၃) အလံ၏နောက်ခံအရောင်များဖြစ်သော အနီရောင်နှင့်အပြာရောင်တို့အား အလျားလိုက်အညီအမျှထားရှိခြင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မှီတင်းကာနေထိုင်ကြကုန်သော ပြည်သူလူထုတစ်ရပ်လုံး တန်းတူညီမျှ အခွင့်အရေး ရရှိစေရန် ရည်ညွှန်းသည်။

(၄) အလျားလိုက်ရေးဆွဲထားသည့် နောက်ခံအနီရောင်သည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရဲရဲဝံ့ဝံ့အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် သွားရန် ဖြစ်သည်။

(၅) အလျားလိုက် ရေးဆွဲထားသည့် နောက်ခံ အပြာရောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တစ်ခုလုံးတည်ငြိမ်းအေးချမ်းရေးကို ဖော်ဆောင်သည့် အဓိပ္ပါယ် ဖြစ်သည်။

(ခ) တံဆိပ်သည်နောက်ခံအနီရောင်လေးထောင့်အတွင်းအဖြူရောင်ကြယ်ပွင့်တစ်လုံးအား အရွယ်တူ ကြယ်ဖြူ(၁၄)လုံးဖြင့် ဝန်းရံထားသည်ကို အသိအမှတ်ပြုထားသည်။

(၁) နောက်ခံအနီရောင်သည် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ရေး နှင့် မွေးရာပါလူသားအခွင့်အရေးများ အပြည့်အဝရရှိရေးတို့အား ရဲရဲဝံ့ဝံ့အစဉ် တစိုက် ဆောင်ရွက်ခြင်းကို ဖော်ဆောင်ခြင်း။

- (၂) အဖြူရောင်ကြယ်ပွင့်အကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ဒီမိုကရေစီ စနစ် ထွန်းကားရေးနှင့် ငြိမ်းချမ်းရေးကို ရည်ရွယ်သည့် လမ်းပြကြယ် ဖြစ်သည်။
- (၃) အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုအားရည်ညွှန်းသည်။

အခန်း(၂)

၁။ ပါတီဖွဲ့စည်းပုံ

(က) လမ်းပြကြယ်ပါတီ(Guiding Star Party)ကို အောက်ပါအတိုင်းအဆင့်ဆင့် သတ်မှတ် ဖွဲ့စည်း ရမည်-

- (၁) ရပ်ကွက်/ကျေးရွာအဆင့်
- (၂) မြို့နယ်အဆင့်
- (၃) ခရိုင်အဆင့်
- (၄) တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်
- (၅) ပါတီဗဟိုဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဆင့်
- (၆) မြန်မာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ

(ခ) အလုပ်အမှုဆောင်အဖွဲ့များ

ရပ်ကွက်/ကျေးရွာအမှုဆောင်အဖွဲ့များအား အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

- (၁) ဥက္ကဋ္ဌ (၁)ဦး
- (၂) ဒုဥက္ကဋ္ဌ (၁)ဦး
- (၃) အတွင်းရေးမှူး (၁)ဦး
- (၄) တွဲဖက်အတွင်းရေးမှူး (၁)ဦး
- (၅) ဘဏ္ဍာရေးမှူး (၁)ဦး
- (၆) စားရင်းစစ် (၁)ဦး
- (၇) အမှုဆောင်အဖွဲ့ဝင် (၅)ဦး
- (၈) ရပ်ကွက်/ကျေးရွာအလုပ်အမှုဆောင်အဖွဲ့များအား အနည်းဆုံး(၁၁)ဦး မှ အများဆုံး(၁၅)ဦးအထိ ဖွဲ့စည်းနိုင်သည်။

(ဂ) မြို့နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့များ ဆောက်ပါအတိုင်း ဖွဲ့စည်းရမည်-

- (၁) ဥက္ကဋ္ဌ (၁)ဦး
- (၂) ဒုဥက္ကဋ္ဌ (၁)ဦး
- (၃) အတွင်းရေးမှူး (၁)ဦး
- (၄) တွဲဖက်အတွင်းရေးမှူး (၁)ဦး
- (၅) ဘဏ္ဍာရေးမှူး (၁)ဦး
- (၆) စားရင်းစစ် (၁)ဦး
- (၇) အလုပ်အမှုဆောင်အဖွဲ့ဝင် (၅)ဦး
- (၈) မြို့နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့များအားအနည်းဆုံး(၁၁)ဦးမှအများဆုံး (၁၇)ဦး အထိ ဖွဲ့စည်းနိုင်သည်။

(ဃ) ခရိုင်အလုပ်အမှုဆောင်အဖွဲ့များ

- (၁) ဥက္ကဋ္ဌ (၁)ဦး
- (၂) ဒုဥက္ကဋ္ဌ (၁)ဦး
- (၃) အတွင်းရေးမှူး (၁)ဦး
- (၄) တွဲဖက်အတွင်းရေးမှူး (၁)ဦး
- (၅) ဘဏ္ဍာထိန်း (၁)ဦး
- (၆) စားရင်းစစ် (၁)ဦး
- (၇) အလုပ်အမှုဆောင်အဖွဲ့ဝင် (၅)ဦး
- (၈) ခရိုင်ပါတီအလုပ်အမှုဆောင်အဖွဲ့များအားအနည်းဆုံး(၁၁)ဦးမှအများဆုံး (၁၇)ဦးအထိ ဖွဲ့စည်းနိုင်သည်။

(င) တိုင်းဒေသကြီး (သို့) ပြည်နယ်ပါတီအလုပ်အမှုဆောင်အဖွဲ့များအား အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-

- (၁) ဥက္ကဋ္ဌ (၁)ဦး
- (၂) ဒုဥက္ကဋ္ဌ (၁/၂)ဦး
- (၃) အထွေထွေအတွင်းရေးမှူး (၁)ဦး
- (၄) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)ဦး
- (၅) ဘဏ္ဍာရေးမှူး (၁)ဦး
- (၆) စားရင်းစစ် (၁)ဦး
- (၇) အလုပ်အမှုဆောင် (၇)ဦး

မှတ်ချက်။ (၈) တိုင်းဒေသကြီး (သို့) ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များအားအနည်းဆုံး(၁၅)ဦးမှ အများဆုံး(၂၁)ဦးအထိ ဖွဲ့စည်းနိုင်သည်။
 တိုင်းဒေသကြီး(သို့)ပြည်နယ်ပါတီ ဥက္ကဋ္ဌတိုင်းသည် ပါတီဗဟိုကော်မတီအဆင့်များ ဖြစ်ကြသည်။

(စ) ပါတီဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ

ပါတီဌာနချုပ် ၊ ဗဟိုအလုပ်အမှုဆောင်များအား အောက်ပါအတိုင်း ဖွဲ့စည်းမည်-

- (၁) ဥက္ကဋ္ဌ (၁)ဦး
- (၂) ဒုဥက္ကဋ္ဌ (၁/၂)ဦး
- (၃) အထွေထွေအတွင်းရေးမှူး (၁)ဦး
- (၄) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)ဦး
- (၅) ဘဏ္ဍာရေးမှူး (၁)ဦး
- (၆) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ()ဦး
- (၇) ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား အနည်းဆုံး(၁၁)ဦးမှ အများဆုံး(၂၁)ဦး အထိ ဖွဲ့စည်းခွင့်ရှိသည်။(၃၀-၅-၂၀၂၁)ရက်နေ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြင်ဆင်)

(ဆ) ပါတီညီလာခံ ကိုယ်စားလှယ်များ

- (၁) မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများက ဒီမိုကရေစီ (၅)ဦး နည်းလမ်းနှင့်စနစ်တကျရွေးချယ်ထားသော ကိုယ်စားလှယ်
- (၂) မြို့နယ်ပါတီများမှ ရွေးချယ်ထားသော ကိုယ်စားလှယ် (၃)ဦး
- (၃) ခရိုင်ပါတီများမှ ရွေးချယ်ထားသော ကိုယ်စားလှယ် (၃)ဦး
- (၄) တိုင်းဒေသကြီး(သို့)ပြည်နယ်ပါတီများမှ ရွေးချယ်ထားသော ကိုယ်စားလှယ် (၅)ဦး

အခန်း(၃)

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၊ ပါတီဗဟိုကော်မတီ၊ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့၏ အဆင့်ဆင့်တာဝန်ရှိသူများ၏ လုပ်ပိုင်ခွင့်တာဝန်များအား ဖွဲ့စည်းဆောင်ရွက်ပုံ

(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ

- (၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသည်ပါတီ၏အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့အစည်းဖြစ်ရမည်။
- (၂) ပါတီ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံအား()နှစ် တစ်ကြိမ် ခေါ်ယူကျင်းပရမည်။
- (၃) ပါတီ၏ အရေးပေါ်ညီလာခံအား ပါတီဗဟိုကော်မတီ သုံးပုံတစ်ပုံမှ တောင်းဆိုလျှင် (သို့မဟုတ်)ဗဟိုကော်မတီအလုပ်အမှုဆောင်အားလုံးမှ သဘောတူဆုံးဖြတ်လျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအား ကျင်းပရမည်။

(ခ) ပါတီဗဟိုကော်မတီ

- (၁) ပါတီဗဟိုကော်မတီသည် ညီလာခံတစ်ခုနှင့်တစ်ခုအကြား ကာလများတွင် ပါတီ၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်းဖြစ်စေရမည်။
- (၂) ပါတီဗဟိုကော်မတီသည် ပါတီဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးချယ် တင်မြှောက်ထားသော ပုဂ္ဂိုလ်များ ဖြစ်ကြရမည်။
- (၃) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည်ပထမဦးဆုံးအကြိမ်ကျင်းပသည့် ပါတီညီလာခံမှ ဆုံးဖြတ်ချက်များကို အောက်ခြေပါတီအထိ ညွှန်ကြား ဆောင်ရွက်ရမည်။
- (၄) ပါတီကော်မတီသည် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေအရပါတီက ချမှတ်ထားသော လမ်းစဉ်များ၊ လုပ်ငန်းစဉ်များအား တာဝန်ခံဆောင်ရွက် ကြရမည်။
- (၅) ပါတီဗဟိုကော်မတီအစည်းအဝေးအား တစ်နှစ်လျှင်အနည်းဆုံး(၁)ကြိမ်ခေါ်ယူကျင်းပရမည်။

(ဂ) ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့

- (၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကြီးမှရွေးချယ်တင်မြှောက်ခံရသောဗဟိုကော်မတီဝင်များကဗဟိုအလုပ်အမှုဆောင်အဖွဲ့အားချုပ်နှောင်စွာ အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ရမည်။
- (၂) ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ပါတီညီလာခံနှင့် ပါတီဗဟို၏ ချမှတ်ထားသော မူဝါဒသဘောထား ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချမှတ်ထားသော လုပ်ငန်းများအား အကောင်အထည်ဖော်ရမည်။
- (၃) ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးကို လိုအပ်လျှင် လိုအပ်သလို ကျင်းပရမည်။

(ဃ) ဥက္ကဋ္ဌတာဝန်

- (၁) ဥက္ကဋ္ဌ သည် ပါတီ၏ အမြင့်ဆုံး၊ တာဝန်အရှိဆုံး ခေါင်းဆောင်ဖြစ်သည်။
- (၂) ဗဟိုကော်မတီ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့၏ ချမှတ်ထားသော လုပ်ငန်းများကို ဦးစီးဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်။
- (၃) ချမှတ်ထားသော ပါတီ၏ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံရေးလုပ်ငန်းစဉ်များအောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာ ၊ ဥပဒေပိုင်းဆိုင်ရာ ညှိနှိုင်းဦးစီးဆောင်ရွက်ရမည်။
- (၄) ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် ကွပ်ကဲပြီး တာဝန်ဆောင်ရွက်ရမည်။

(င) ဒုဥက္ကဋ္ဌ(၁)တာဝန်

- (၁) ဒုဥက္ကဋ္ဌ(၁)သည် ပါတီ၏ အမြင့်ဆုံး ဒုတိယ တာဝန်ရှိသည့် ဒုတိယ ခေါင်းဆောင် ဖြစ်သည်။
- (၂) ဥက္ကဋ္ဌ သည် ပါတီ၏ လုပ်ငန်းတာဝန်အား အကြောင်းအမျိုးမျိုးတို့ကြောင့် ထမ်းဆောင်နိုင်သော အခြေအနေမရှိပါက ဒုဥက္ကဋ္ဌ(၁)မှ တာဝန်ယူဆောင်ရွက်ရမည်။

(စ) ဒုဥက္ကဋ္ဌ(၂)တာဝန်

- (၁) ဥက္ကဋ္ဌ(၂)သည်ဒုတိယဥက္ကဋ္ဌ(၁)၏တာဝန်များအားလိုအပ်လျှင်ထမ်းဆောင် ရမည်။

(ဆ) အထွေထွေအတွင်းရေးမှူး

- (၁) အထွေထွေအတွင်းရေးမှူးသည် ပါတီတစ်ရပ်လုံး၏ လုပ်ငန်းဆောင်တာများ လည်ပတ်မှုရှိစေရေးအတွက် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် ထမ်းဆောင်မည့် အဆင့်နေရာမှ အနီးကပ် ကြီးကြပ်တာဝန်ယူဆောင်ရွက်ရမည်။
- (၂) အထွေထွေအတွင်းရေးမှူးသည်ဗဟိုကော်မတီနှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့မှ ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ဆုံးဖြတ်ချက်များ၊လိုအပ်သလို ထုတ်ဖော်ခြင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများပြုလုပ်ရမည်။
- (၃) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၏ ညွှန်ကြားချက်များကို အကြောင်းပြု၍ အလုပ်အမှုဆောင် အစည်းအဝေးအား ခေါ်ယူကျင်းပရမည်။

(ဇ) တွဲဘက်အထွေထွေအတွင်းရေးမှူး

- (၁) အထွေထွေအတွင်းရေးမှူး၏ ပေးအပ်သော လုပ်ငန်းတာဝန်များအား တာဝန်ယူဆောင်ရွက်ရမည်။
- (၂) အထွေထွေအတွင်းရေးမှူးအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့်ပါတီ၏ လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ခြင်း မရှိခဲ့လျှင် တွဲဖက်အထွေထွေအတွင်းရေးမှူးက တာဝန်ယူတောင်ရွက်ရမည်။

(ဈ) ပါတီဗဟိုလုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း

- (၁) ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ပါတီ၏ လုပ်ငန်းရပ်များ အောင်မြင်စေရန် အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ စည်းရုံးရေးလုပ်ငန်းရပ်ဖြစ် သည့် စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းရမည်။
 - (ကက) အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ
 - (ခခ) သတင်းနှင့်ပြန်ကြားရေးကော်မတီ
 - (ဂဂ) စည်းရုံးလှုံ့ဆော်ရေးကော်မတီ
 - (ဃဃ) သုတေသနကော်မတီ
 - (ငင) ဥပဒေရေးရာကော်မတီ
 - (စစ) ပမာဏအဆင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးကော်မတီ

(ည) ရပ်ကွက်/ကျေးရွာများမှ ဗဟိုအဆင့် ရေးရာကော်မတီများ

လမ်းပြကြယ်ပါတီ၏ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်ပြုစုပျိုးထောင်နိုင်ရေးအတွက် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမည်။

- (၁) ရပ်ကွက်/ကျေးရွာမှ ဗဟိုအဆင့်လူငယ်ရေးရာကော်မတီ
- (၂) ရပ်ကွက်/ကျေးရွာမှ ဗဟိုအဆင့်အမျိုးသမီးရေးရာကော်မတီ
- (၃) ရပ်ကွက်/ကျေးရွာမှစ၍ ဗဟိုအဆင့် တောင်သူလယ်သမားရေးရာကော်မတီ
- (၄) ရပ်ကွက်/ကျေးရွာမှစ၍ ဗဟိုအဆင့်အလုပ်သမားရေးရာကော်မတီ

အခန်း(၄)

၁။ ပါတီဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

- (က) ပါတီဝင်အားလုံးသည် ချမှတ်ထားသည့် ပတ်မူဝါဒသဘောထား၊ ပါတီစည်းမျဉ်း စည်းကမ်း၊ ရွေးကောက်ပွဲကော်မရှင်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တည်ဆဲ ၊ နည်းဥပဒေများကို လေးစားလိုက်နာ ရမည်။
- (ခ) တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရမည်။
- (ဂ) တာဝန်အဆင့်အလျောက် တစ်ဦးနှင့်တစ်ဦး ရိုသေလေးစာမှုရှိရမည်။
- (ဃ) အကြောင်းအမျိုးမျိုးကြောင့်ပါတီတာဝန်မှ နှုတ်ထွက်လိုပါကဆင့်ကဲဆင့်ကဲတင်ပြရမည်။
- (င) အခြားပါတီ၊ အခြားအဖွဲ့အစည်းများကိုလည်း ပုတ်ခတ်စော်ကားခြင်း၊ ရိုင်းပြောပြုမှု ဆက်ဆံခြင်းများ မပြုလုပ်ရ။ **(စေ့စပ်ညှိနှိုင်းခြင်းနည်းကိုသာ အသုံးပြုရန်)**
- (စ) ပါတီဝင်အားလုံးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိ ရိုသေရမည်။
- (ဆ) ပါတီဝင်အားလုံးသည် “အမျိုးသားရေး”ကို အစဉ်ထာဝရ ဦးထိပ်ထားရမည်။

၂။ ပါတီအတွင်းအရေးယူခြင်း

- (က) ပါတီဝင်တစ်ဦးခြင်းသည် ပါတီ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနှင့် နည်းဥပဒေများ အား လိုက်နာကြရန် တာဝန်ရှိသည်။
- (ခ) ပြစ်မှုကျူးလွန်ပါက
 - (၁) သတိပေးခြင်း
 - (၂) စုံစမ်းစစ်ဆေးအရေးယူခြင်း
 - (၃) ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခြင်းများအား တင်ပြခြင်းနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့မှ ပြုလုပ်နိုင်စေရမည်။
 - (၄) ပစ်မှုကျူးလွန်ဖောက်ဖျက်မှုအပေါ် အကြောင်းပြု၍စုံစမ်းစစ်ဆေးမှုခံရုံးဖွဲ့စည်း၍ ဆောင်ရွက်ရမည်။
 - (၅) အရေးယူခံရသူသည် ပါတီအလုပ်အမှုဆောင် ကော်မတီသို့အယူခံပိုင်ခွင့် ရှိစေ ရမည်။

(၃) ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ စည်းကမ်းနှင့် မူဝါဒသဘောထားများ ပြင်ဆင်ခြင်း

- (က) ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊စည်းကမ်းများနှင့်မူဝါဒသဘောထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုး ပြောင်းလဲခြင်းများ ပြုလုပ်လိုပါက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ၌ တင်ပြ၍ အတည်ပြုချက်ရယူနိုင်သည်။

- (ခ) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်စုစုပေါင်း (၅၁)ရာခိုင်နှုန်း၏ သဘောတူညီချက်ရရှိမှသာ ပါတီဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်း နှင့် မူဝါဒသဘောထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်းလဲအစားထိုး ခြင်းများကို အတည်ပြုရမည်။
- (ဂ) ပါတီ၏ရန်ပုံငွေ အခြေအနေအရ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ မကျင်းပနိုင်ပါက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပ၍ အစည်းအဝေး တက်ရောက်သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၅၁)ရာခိုင်နှုန်း၏ သဘောတူညီချက်အရ ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းနှင့် မူဝါဒသဘောထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်းလဲအစားထိုးခြင်းများကိုလည်း အတည်ပြုနိုင်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
လမ်းပြကြယ်ပါတီ
(Guiding Star Party)
(G. S. P)

အခန်း(၅)

၁။ ပါတီ၏ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ

- (က) ပြည်တွင်းအလှူရှင်များ၏ ငွေကြေးလှူဒါန်းမှုများကို စာရင်းဇယားနှင့်အကြောင်းပြချက် ဖော်ပြ၍ ဘဏ္ဍာရေးမှူးမှ ထိန်းသိမ်းထားရန်၊
- (ခ) ပါတီရန်ပုံငွေနှင့် ပတ်သက်၍ ဝင်ငွေစာရင်းစာအုပ်နှင့် ထွက်ငွေစာရင်းစာအုပ် (၂)မျိုး ထားရှိရန်၊
- (ဂ) ပါတီရန်ပုံငွေထုတ်ယူသုံးစွဲသည့်အခါ၌ ပါတီဥက္ကဋ္ဌ(သို့)အတွင်းရေးမှူး၏ ထောက်ခံချက် လက်မှတ် ပါရှိမှသာလျှင် ဘဏ္ဍာရေးမှူးမှ ငွေထုတ်ပေးရန်၊
- (ဃ) ပါတီရန်ပုံငွေပမာဏကျပ်ငွေသိန်း(၃၀)အထက်များလာပါက ပါတီရန်ပုံငွေဘဏ်စာရင်း စာအုပ် ပြုလုပ်ထားရန်၊
- (င) ပါတီဝင်ကြေးနှင့် ပါတီဝင်လစဉ်ကြေး ကောက်ခံခြင်း မပြုလုပ်ရ၊
- (စ) ပါတီဝင်တစ်ဦးချင်းသော်လည်းကောင်း၊ ပါတီဝင်များမှသော်လည်းကောင်း၊ ပါတီရန်ပုံငွေ အဖြစ် ၎င်းတို့စိတ်ဆန္ဒအလျောက် လှူဒါန်းလိုလျှင် လှူဒါန်းနိုင်သည်။ ပါတီ၏သက်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီမှ ဘဏ္ဍာရေးမှူးထံ အပ်နှံရမည်။
- (ဆ) ပါတီရန်ပုံငွေနှင့် ပတ်သက်၍ ပါတီဝင် တစ်ဦးချင်းသော်လည်းကောင်း၊ ပါတီဝင်များ မှ သော်လည်းကောင်း၊ ပါတီ၏သက်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီများထံတင်ပြ၍ တောင်းယူကြည့်ရှု စိစစ်နိုင်သည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
 လမ်းပြကြယ်ပါတီ
(Guiding Star Party)
(G. S. P)